

**မြန်မာကို လေယာဉ်ဆီတင်ပို့တာ တားဆီးပိတ်ပင်ဖို့ JFM တောင်းဆို
အာဆီယံနဲ့ စင်ကာပူတို့အနေနဲ့ စစ်ကောင်စီရဲ့ကြမ်းကြုတ်မှုတွေကို အားပေးနေတဲ့
လေယာဉ်ဆီထောက်ပံ့နေတာကို ရပ်တန့်ပြီး မြန်မာလေယာဉ်ဆီကုမ္ပဏီတွေကို
ဒဏ်ခတ်အရေးယူပါ**

စစ်ကောင်စီရဲ့ ဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာတဲ့အတွက် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်သွင်းနေတာတွေ ချက်ချင်းပိတ်ပင်ဖို့နဲ့ စစ်ကောင်စီရဲ့ လေယာဉ်ဆီထောက်ပံ့ရေး ကွင်းဆက်မှာပါဝင်တဲ့ မြန်မာနိုင်ငံသား လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကို ပစ်မှတ်ထားဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်။

Justice For Myanmar ရဲ့ သုတေသနပံ့ပိုးမှုနဲ့ ဒီနေ့ထုတ်ဝေလိုက်တဲ့ Amnesty International ရဲ့ အစီရင်ခံစာ “Deadly Cargo” မှာ မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေး ကွင်းဆက်အကြောင်း ဖော်ထုတ်ထားပြီး၊ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှု ကျူးလွန်မှုတွေမှာ အဲ့ဒီကွင်းဆက်မှာပါဝင်တဲ့ ကုမ္ပဏီအချို့ရဲ့ ပတ်သက်ဆက်နွှယ်နေပုံကို ဖော်ပြထားပါတယ်။

Deadly Cargo အစီရင်ခံစာ ထုတ်ပြန်မှုနဲ့အတူတူပြီး ခရိုနီစီးပွားရေးလုပ်ငန်းစုကြီး Asia Sun Group ရဲ့ ကုမ္ပဏီခွဲနဲ့ မိတ်ဖက်ကုမ္ပဏီတွေ၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) က အဖွဲ့ဝင်တွေရဲ့ စာရင်းတွေကို Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

Asia Sun Group ဟာ မြန်မာစစ်တပ်ရဲ့ ပြည်တွင်းမိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ လေယာဉ်ဆီဝယ်ယူရေး၊ သိုလှောင်ရေးနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းတွေမှာ ပါဝင်ပါတယ်။ Asia Sun ကုမ္ပဏီက လေယာဉ်ဆီတင်သွင်း ထားပြီး အဲ့ဒီလေယာဉ်ဆီတွေကို မြန်မာစစ်တပ်ဆီ တိုက်ရိုက်ပေးပို့ထားတာကို တွေ့ရှိထားပါတယ်။ Asia Sun အနေနဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ကူညီပေးထားတဲ့အကြောင်း သုတေသန အစီရင်ခံစာ မှာ တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံအတွင်း လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ကို တရားမဝင်စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီး ဌာနအောက်မှာရှိတဲ့ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) က ထိန်းချုပ်ထားပါတယ်။ MPE အနေနဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ကူညီပေးထားတဲ့အကြောင်း သုတေသနအစီရင်ခံစာမှာ တွေ့ရှိရတယ်။

ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ အနေနဲ့ Asia Sun Group နဲ့ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) တို့အပေါ် ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့ဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရားမဝင်မြန်မာစစ်ကောင်စီဟာ နိုင်ငံတဝန်းလုံးရဲ့ ခုခံတော်လှန်မှုကို ရင်ဆိုင်လာရတဲ့အခါ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် စစ်ဆင်ရေးတစ်ရပ်ဆင့်နဲ့ဖို့ရာ လူ့အစုအပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ဖို့ သူတို့လေတပ်ကို အသုံးပြု နေပါတယ်။

“မကြာသေးခင်သီတင်းပတ်တွေမှာ စစ်ကောင်စီက ကချင်ပြည်နယ်က ဂီတဖျော်ဖြေပွဲတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့လို့ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရပြီး၊ စစ်ကိုင်းတိုင်းက စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပစ်ခတ်ခဲ့လို့ အနည်းဆုံး ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ရပါတယ်။

“ဒီလိုအဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှုပိတ်ပင်ဖို့ Asia Sun Group နဲ့ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းတွေကို ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ဖို့ စတဲ့ နိုင်ငံတကာညှိနှိုင်းပူးပေါင်းလုပ်ဆောင်တဲ့ အရေးယူတုံ့ပြန်ချက်တစ်ရပ် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

“Asia Sun Group က စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကို ထောက်ပံ့ကူညီနေပြီး၊ စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှာလည်း မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့မှာ စီးပွားရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေပါတယ်။

“စင်ကာပူနိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ပံ့ပိုးမှုတွေကို အဆုံးသတ်ရပါမယ်။ အဲ့ဒီပံ့ပိုးမှုတွေက စစ်ကောင်စီရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ စင်ကာပူနိုင်ငံကို ကြံရာပါဖြစ်စေပါတယ်။ စင်ကာပူနိုင်ငံ အနေနဲ့ စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး တို့အတွက် မြန်မာပြည်သူတွေရဲ့ လှုပ်ရှားရုန်းကန်မှုနဲ့အတူ ရပ်တည်ရမယ့်အချိန်ပဲ ဖြစ်ပါတယ်။

“Puma Energy အနေနဲ့ မြန်မာစစ်တပ်ရဲ့ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုတွေကို အထောက်အပံ့ ဖြစ်တဲ့ သူတို့ရဲ့ လေယာဉ်ဆီအခြေခံအဆောက်အအုံတွေအပေါ် စစ်ကောင်စီက ရယူထိန်းချုပ်သွားမယ့် အခြေအနေကနေ ကာကွယ်ပြီး၊ စီးပွားရေးလုပ်ငန်းကနေ တာဝန်ယူမှုရှိစွာ နုတ်ထွက်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်။”

“လေကြောင်းတိုက်ခိုက်မှုတွေက စစ်ကောင်စီရဲ့ အဓိကလက်နက်တစ်ခုဖြစ်ပြီး၊ လူ့အသက်ပေါင်းများစွာ ကို သတ်ဖြတ်ဖျက်ဆီးနေပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အာဆီယံတို့အနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ဖို့ တာဝန်ရှိပါတယ်။ ဒါကို ချက်ချင်းအရေးယူ ဆောင်ရွက်ရပါမယ်။” လို့ ပြောကြားခဲ့တယ်။

ပိုမိုသိရှိရန်

ပစ်မှတ်ထားဒဏ်ခတ်အရေးယူရန်အတွက် မြန်မာစစ်တပ်ထံ လေယာဉ်ဆီထောက်ပံ့မှုတွင် တာဝန်ရှိသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများစာရင်းကို ယခုနေရာတွင် ကြည့်ရှုပါ။

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိစေရန်၊ စစ်တပ်စီးပွားရေးများအဆုံးသတ်ရန်တောင်းဆိုနေပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုံ့ဆော်နေသော အမည်မဖော်ပြသည့် တက်ကြွလှုပ်ရှား သူများ အစုအဖွဲ့ဖြစ်သည်။

Justice For Myanmar | media@justiceformyanmar.org
<https://www.justiceformyanmar.org/> | Mirror:
<https://justiceformyanmar.github.io/justiceformyanmar.org/>
<https://twitter.com/justicemyanmar> | <https://www.facebook.com/justiceformyanmar.org/>